

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



J ပညာရေး

▶ [J ပညာရေး ထိပ်သို့](#)

ဂျပန်နိုင်ငံ၏ပညာရေးစနစ်ဇယား

အသက်	3	4	5	6	7	8	9	10	11	12	13	14	15	16	17	18	19	20	21	22	23	24	25	26	27	28
အတန်း				1	2	3	4	5	6	1	2	3	1	2	3	1	2	3	4							
မူကြိုတန်း																										
မူကြိုကျောင်း	မူလတန်းကျောင်း (ပထမနှစ်-ဆဋ္ဌမနှစ်)	အလယ်တန်း ကျောင်း (ပထမနှစ်-တတိယနှစ်)	အထက်တန်း (ပထမနှစ်-တတိယနှစ်)	အထူးပြုဘာသာရပ်	အထူးပြုဘာသာရပ်																					
				မသန်စွမ်းကျောင်း																						
				နည်းပညာကောလိပ်		အထူးပြုဘာသာရပ်																				
				အခြားစာသင်ကျောင်း																						
				သက်မွေးပညာသင်ကျောင်း																						
								အထက်တန်းအဆင့်သက်မွေးပညာသင်ကျောင်း																		
								ညသင်ကျောင်း	အထူးပြုဘာသာရပ်																	
								အဝေးသင်																		
								အထက်တန်း (ပထမနှစ်-တတိယနှစ်)	အထူးပြုဘာသာရပ်	သက်မွေးပညာသင်ကျောင်း																
								ညသင်ကျောင်း																		
			အဝေးသင်	တက္ကသိုလ်																						
			ဒုတိယအဆင့်ပညာသင်ကျောင်း																							
			ပထမပိုင်း	ဒုတိယပိုင်း	အဝေးသင်	ဘွဲ့လွန်တက္ကသိုလ်																				
						အထူးပြုဘာသာရပ်																				

ဂျပန်နိုင်ငံ၏ပညာရေးစနစ်ကြီးဌာန ၂၀၁၅ခုနှစ်ဧပြီလထုတ်ကျောင်းတက်မှုလမ်းညွှန်မှကောက်နုတ်သည်။



ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



၂ ပညာရေး

၂ ပညာရေး ထိပ်သို့

သက်မွေးပညာသင်ကျောင်းသည် ကျောင်းဝင်ခွင့်အရည်အချင်းပေါ်မူတည်ပြီး အထက်တန်းပညာအဆင့် (အလယ်တန်းကျောင်းပြီးသူအတွက်)၊ အထူးပြုအဆင့် (အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်ဘွဲ့ရသူ)၊ သာမန်အဆင့် (ကျောင်းဝင်ရန်သက်မှတ်မှုမရှိ) ဟူသော အမျိုးအစား၃မျိုးရှိသည်။ အထက်တန်းအဆင့်ရှိသည့်ကျောင်းကို အထက်တန်း သက်မွေးပညာသင်ကျောင်း၊ အထူးပြုအဆင့်ရှိသည့်ကျောင်းကို အထူးပြုသက်မွေးပညာသင်ကျောင်းဟုခေါ်သည်။

အခြားစာသင်ကျောင်းများတွင် တက္ကသိုလ်တက်ရန်ပြင်ဆင်ပေးသည့်ကျောင်း၊ ကားပြင်သင်တန်းကျောင်း၊ နိုင်ငံတကာ သင်တန်းကျောင်းအစရှိသောကျောင်းများရှိသည်။

(စာညွှန်း) မူကြို၊ မူလ၊ အလယ်၊ အထက်တန်းကျောင်းတက်ရန် တစ်ဦးလျှင်တစ်နှစ်ကုန်ကျငွေ ((ကျောင်းပညာသင်စရိတ်(သင်ခန်းစာစရိတ်၊ ကျောင်းစရိတ်၊ ခရီးစရိတ်၊ ကျောင်းပတ်စုံစရိတ် စသည့်) ကျောင်းနေလယ်စာစရိတ်၊ ကျောင်းပြင်ပလှုပ်ရှားမှုစရိတ်))

(ငွေ ယန်း)

အမျိုးအစား	မူကြိုတန်း		မူလတန်း		အလယ်တန်း		အထက်တန်း	
	အစိုးရ ကျောင်း	ပုပ္ဖလိက ကျောင်း	အစိုးရ ကျောင်း	ပုပ္ဖလိက ကျောင်း	အစိုးရ ကျောင်း	ပုပ္ဖလိက ကျောင်း	အစိုးရ ကျောင်း	ပုပ္ဖလိက ကျောင်း
ကျောင်းလခ	120,546	318,763	60,043	870,408	133,640	997,435	275,991	755,101
ကျောင်း နေလယ်စာ ခ	20,418	29,924	44,441	44,807	43,730	8,566
ကျောင်းပြင်ပ လှုပ်ရှားမှုစရိ တ်	92,983	133,705	217,826	613,022	301,184	320,932	174,871	285,067
စုစုပေါင်း ပညာသင်စရိတ်	233,947	482,392	322,310	1,528,237	478,554	1,326,933	450,862	1,040,168

၂၀၁၆ခုနှစ်ပညာသင်စရိတ်လေ့လာမှု(ပညာရေးဝန်ကြီးဌာန)မှကောက်နုတ်သည်။





1 ပညာရေးစနစ်

၁၉၈၉ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အတည်ပြုထားသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်အား ၁၉၉၄ခုနှစ်တွင် ဂျပန်နိုင်ငံလည်း အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။

ထိုသဘောတူစာချုပ်မှာ ကလေးသူငယ်များ၏ ပညာသင်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန် ပြဌာန်းထားသည်။ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားကလေးများ၏အုပ်ထိန်းသူများအား ၎င်းကလေးများကျောင်းပညာသင်ရန် ဝတ္တရားမရှိသော်လည်း ကလေး သူငယ်များသည် ကျောင်းပညာသင်ယူခွင့်ရှိသည်။

1-1 ဂျပန်၏ပညာရေးစနစ်

(1) ၆-၃-၃စနစ်

ဂျပန်၏ပညာရေးစနစ်သည်အခြေခံအားဖြင့်မူလတန်း(၆နှစ်)၊ အလယ်တန်း(၃နှစ်)၊ အထက်တန်း(၃နှစ်)၊ တက္ကသိုလ်(၄နှစ် (ကောလိပ် ၂နှစ်))ဖြစ်သည်။

(2) မသင်မနေရပညာရေးစနစ်

မူလတန်းနှင့်အလယ်တန်းသည်မသင်မနေရပညာရေးစနစ်ဖြစ်သောကြောင့် ဂျပန်နိုင်ငံသားကလေးများသည် ကျောင်းပြီးအောင် တက်ရမည်ဖြစ်သည်။ မသင်မနေရပညာရေးစနစ်သည် ဂျပန်နိုင်ငံသားများအတွက်သာဖြစ်သော်လည်း ဂျပန်တွင် နေထိုင်သော ငြိမ်မှတ်၍ နိုင်ငံခြားသားကလေးများသည် မည်သူမဆိုကာယကံရှင်၏ဆန္ဒပေါ်မူတည်ပြီး ဂျပန်နိုင်ငံသားနှင့် တူညီသော ကုန်ကျစရိတ်ဖြင့် ကျောင်းတက်နိုင်သည်။ ကလေး၏အနာဂတ်အတွက် ကျောင်းပေးတက် စေလိုပါသည်။ မိမိနေထိုင်သောမြို့နယ်ရုံးသို့ ဆက်သွယ်တိုင်ပင်ပါ။

(3) အခြား

ဂျပန်ကလေးများသည် များသောအားဖြင့် အလယ်တန်းပြီးဆုံးပါက အထက်တန်းကျောင်းနှင့် တက္ကသိုလ်သို့ ဆက်တက်ကြသည်။ အထက်တန်းကျောင်းနှင့် တက္ကသိုလ်သည် မူအားဖြင့် ကျောင်းတက်ချင်သည့်သူက ဝင်ခွင့်စာမေးပွဲဖြေပြီး ကျောင်းတက်ရသည်။ မူလတန်း မတက်မီကလေးများအတွက် မူကြိုကျောင်းရှိသည်။ သည့်အပြင် အလယ်တန်းနှင့် အထက်တန်းကျောင်း ပြီးသူများအတွက် အလုပ်အတွက်လိုအပ်သောနည်းပညာနှင့်အသိပညာကိုသင်ကြားပေးသောသက်မွေးပညာသင်ကျောင်းနှင့်အခြားစာသင်ကျောင်းရှိသည်။ မသန်စွမ်းသူများအတွက် သီးသန့်စာသင်ပေးသည့် မသန်စွမ်းစာသင်ကျောင်းလည်းရှိသည်။



1-2 ဂျပန်၏ကျောင်း

(1) အစိုးရ၊ အများပြည်သူ နှင့် ပုဂ္ဂလိကကျောင်း

ကျောင်းတွင် ဂျပန်နိုင်ငံအစိုးရက တည်ထောင်ထားသောကျောင်း၊ ခရိုင်နှင့် မြို့နယ်အစိုးရက တည်ထောင်ထားသောကျောင်း၊ ဟုခမျိုးရှိသည်။

ဒေသအစိုးရကဖွင့်ထားသော မူလတန်းနှင့် အလယ်တန်းကျောင်းသည် မိမိနေထိုင်သည့် နေရာပေါ်မူတည်ပြီး တက်ရမည့် ကျောင်းကိုသက်မှတ်ထားပြီး ဝင်ခွင့်စာမေးပွဲမရှိပါ။ ပုဂ္ဂလိကကျောင်းသည် ဝင်ခွင့်စာမေးပွဲဖြေရပြီး မအောင်ပါက တက်ခွင့်မရပါ။


(2) ပညာသင်နှစ်၊ ပညာသင်ကာလ၊ ကျောင်းပိတ်ရက်

ဂျပန်နိုင်ငံ၏ကျောင်းသည် ၄လပိုင်းတွင်စဖွင့်ပြီး နောက်နှစ်၏၃လပိုင်းတွင် ပိတ်သည်။

ကျောင်းအများစု၏တစ်နှစ်တာပညာသင်ကာလအား ၃ခုပိုင်းခြားထားသည်။

ပထမစာသင်ကာလသည် ၄လ-၇လပိုင်းအထိ၊ ဒုတိယစာသင်ကာလသည် ၉လ-၁၂လပိုင်းအထိဖြစ်ပြီး တတိယစာသင်ကာလသည် ၁လ-၃လပိုင်းအထိ ဖြစ်သည်။ ထိုကာလ၏ ကြားတွင် ပိတ်ရက်ပေါင်း၄၀လောက်ရှိသော နွေကျောင်းပိတ်ရက်၊ ၂ပတ်ပိတ်ရက်ဖြစ်သော ဆောင်းတွင်းကျောင်းပိတ်ရက်နှင့် နွေဦးကျောင်းပိတ်ရက်ရှိသည်။

တချို့သောကျောင်းများ၏ တစ်နှစ်တာ ပညာသင်ကာလသည် ၂ပိုင်းသာ ရှိသည်။ ၄လပိုင်းမှ ၉လပိုင်းသည် ပထမနှစ်ဝက်ဖြစ်ပြီး ၁လပိုင်းမှ ၃လပိုင်းသည် ဒုတိယနှစ်ဝက်ဖြစ်သည်။ နွေကျောင်းပိတ်ရက်၊ ဆောင်းကျောင်းပိတ်ရက်၊ နွေဦးကျောင်းပိတ်ရက်အပြင် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်၏ အကြား ဆောင်းဦးရာသီပိတ်ရက်(၄-၆ရက်လောက်)ရှိသည်။





2 စာသင်ကျောင်းမတက်မီ ပညာရေး

မူလတန်းကျောင်းမတက်မီကလေးငယ်အတွက် စာသင်ကျောင်းမတက်မီ ပညာရေးကို မူကြိုကျောင်းများက သင်ကြားပေးနေသည်။

2-1 မူကြိုကျောင်း

မူကြိုကျောင်းသည် အသက်၃နှစ်ပြည့်မှစ ပြီးမူလတန်းမတက်မီအထိ ပညာသင်ကြားရာနေရာဖြစ်သည်။ အများပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်ကျောင်းများရှိပြီး နိုင်ငံ၊ ဒေသအစိုးရ၊ ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းများက တည်ထောင်ထားသည်။ အချို့ဒေသတွင် ပုဂ္ဂလိကမူကြိုကျောင်းသားများအတွက် ထောက်ပံ့ပေးသည့်ဒေသအစိုးရလည်းရှိသည်။

အလုပ်အကိုင်လုပ်ကိုင်နေ၍ ကလေးပြုစုစောင့်ရှောက်ရန်ခက်ခဲသော အုပ်ထိန်းသူအတွက် ပြုစုစောင့်ရှောက်မှုလိုအပ်သော နို့စို့ကလေးငယ်နှင့် ကလေးငယ်ကို စောင့်ရှောက်ပေးသည့် နေကလေးထိန်းကျောင်း (Hoikusho)လည်းရှိသည်။ အသေးစိတ်ကို (H ကလေးမွေးဖွား၊ ကလေးစောင့်ရှောက်မှု 5-1အသိအမှတ်ပြုနေ့ကလေးထိန်းကျောင်း) တွင်ကြည့်ရန်။

	ဒေသအစိုးရမူကြို	ပုဂ္ဂလိကမူကြို
မူကြိုတက်ခွင့်ရှိသူ	တက်မည့်မူကြိုရှိသည့်ရပ်ကွက်တွင်နေထိုင်သူ၄နှစ်မှ၅နှစ် ကလေး (မြို့နယ်ပေါ်မူတည်ပြီး၃နှစ်မှစတင်လက်ခံတတ်သည်)	၃နှစ်မှ၅နှစ်
စောင့်ရှောက်ပေးသည့်အချိန်	နံနက်၉နာရီမှနေ့လယ် ၂နာရီ၊ စနေ၊ တနင်္ဂနွေ၊ အစိုးရပိတ်ရက်၊ နွေ၊ ဆောင်း၊ နွေဦးရာသီပိတ်ရက်များတွင်ကျောင်းပိတ်သည်။	ကျောင်းပေါ်မူတည်ကွဲပြားသည်။
လက်ခံကာလ	၁၀လအကုန်နှင့်၁၁လ၏ရှေ့ရက်များ	အကြမ်းအားဖြင့် ၁၀လပိုင်းနှင့်၁၁လ၏ရှေ့ရက်ပိုင်း
လျှောက်လွှာတင်ရန်	သက်ဆိုင်ရာမူကြိုကျောင်းသို့	သက်ဆိုင်ရာမူကြိုကျောင်းသို့
ကုန်ကျစရိတ်	ကျောင်းဝင်ကြေး(ဝင်ချိန်တွင်)၊ ကလေးစောင့်ရှောက်မှုငွေ	ကျောင်းဝင်ကြေး၊ စောင့်ရှောက်မှုကြေးအပါအဝင် ကျောင်းအပြင်အဆင်ကြေး၊ အလှူငွေကိုပေးသွင်း ရသည်။ သည့်အပြင်ကျောင်းဝင်ရန်အင်တာဗျူး ကြေး၊ ဝင်ခွင့်စာမေးပွဲဖြေခိုင်းသည့်ကျောင်းရှိ သည့်အတွက်ထပ်မံငွေကုန်ကျလေ့ရှိသည်။
ကျောင်းတက်သည့်ရပ်ကွက်	မိမိနေထိုင်ရာမြို့နယ်	အကန့်အသတ်မရှိ

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



၂ ပညာရေး

▶ ၂ ပညာရေး ထိပ်သို့

	ဒေသအစိုးရမူကြံ	ပုဂ္ဂလိကမူကြံ
အခြား	<p>ကျောင်းတက်ရာတွင် အုပ်ထိန်းသူ၏အကြံအပို့နှင့် ထမင်းဘူး လိုအပ်သည့်ကျောင်း များပါသည်။</p> <p>ကုန်ကျငွေသည်မြို့နယ်ပေါ်မူတည်၍ကွဲပြားသဖြင့် အသေးစိတ်ကိုကျောင်းဝင်ရန်ပြင်ဆင်ချိန်ကတည်းက မိမိနေထိုင်သောမြို့နယ်ရုံးရှိ ပညာရေးကော်မတီအား မေးမြန်းပါ။</p>	<p>မြို့နယ်ပေါ်မူတည်ပြီးကျောင်းဝင်ခွင့်ထောက်ပံ့ကြေး၊ ကလေးစောင့်ရှောက်သူအုပ်ထိန်းသူထောက်ပံ့ကြေး၊ မူကြို ကျောင်းတက်မှုထောက်ပံ့ကြေးများ ရှိသည်။ ပုဂ္ဂလိက ကျောင်းများသည်၎င်းတို့၏ သင်ကြားမှုအားသာချက်များရှိ သဖြင့် ကျောင်းတက်ရန်ပြင်ဆင်ချိန်၌ မေးမြန်စုံစမ်းရန်။</p>





2 မူလတန်းမတက်မီ ပညာရေး

2-2 အသိအမှတ်ပြုကလေးထိန်းကျောင်း

မူကြိုကျောင်းစနစ်နှင့် ကလေးစောင့်ရှောက်ကျောင်းစနစ်ကို ပေါင်းစည်းထားသော ကျောင်းဖြစ်ပြီး ကလေးအုပ်ထိန်းသူသည် အလုပ်လုပ်နေသူ၊ အလုပ်မလုပ်သူ စသည့်အကြောင်းအရာများနှင့် မဆိုင်ပဲ ကျောင်းထားလို့ ရသည့်နေရာဖြစ်သည်။ ထို့အပြင် ကလေးရှိသူများအတွက် ကလေးပြုစုစောင့်ရှောက်ခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ပေးသည်။

ကလေးထိန်းကျောင်းတွင် မူကြိုကျောင်းစနစ်နှင့် နေ့ကလေးထိန်းကျောင်းစနစ်ကိုပေါင်းစည်းထားသောကျောင်း၊ မူကြိုကျောင်းစနစ်ကျောင်း၊ နေ့ကလေးထိန်းကျောင်းစနစ်ကျောင်း၊ အစိုးရအသိအမှတ်ပြုမဟုတ်သောကျောင်း ဟူသော အမျိုးအစား ၄မျိုးရှိပြီး ကျောင်းပစ္စည်းကိရိယာနှင့် ပညာသင်ရေးမှု ကွာခြားမှုရှိသောကြောင့် သေချာစွာစုံစမ်းပါ။

- လျှောက်ရန်။ ။အမျိုးအစား -၁ အသိအမှတ်ပြု ဖြစ်ပါက ထိုကျောင်းတွင်၊ အမျိုးအစား- ၂၊ ၃ အသိအမှတ်ပြု ဖြစ်ပါက မြို့နယ် အသီးသီး၏ တာဝန်ခံ ဌာနတွင် လျှောက်ထားပါ။
- ကျောင်းလခ။ ။မည်သည့်အသိအမှတ်ပြုကလေးထိန်းကျောင်းဖြစ်စေ သတ်မှတ်ထားသည့် လခ။ ကလေးစောင့်ရှောက်ကျောင်း လခကို မိဘအုပ်ထိန်းသူ၏ ဝင်ငွေအနေအထားစသည်များအပေါ် မူတည်ပြီး သတ်မှတ်သည်။
- ထောက်ပံ့မှုစနစ်။ ။မူကြိုကျောင်းတွင် မူကြိုကျောင်းတက်မှုထောက်ပံ့ငွေ စသည့်စနစ်များရှိသည်။

အသိအမှတ်ပြု ကလေးထိန်းကျောင်းကို အသုံးပြုသည့်အချိန်တွင် ထောက်ပံ့မှုအသိအမှတ်ပြုခြင်း ရယူရန်လိုအပ်ပါသည်။ အထက်ပါစနစ်ကိုအသုံးပြုသည့်အခါ သက်ဆိုင်ရာမြို့ရွာများ၏ ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာနများသို့ မေးမြန်းပါ။



3 မူလတန်းကျောင်း၊ အလယ်တန်းကျောင်း

ဂျပန်တွင်မူလတန်းကျောင်း(၆နှစ်)၊အလယ်တန်းကျောင်း(၃နှစ်)သည်မတက်မသင်မနေရပညာရေးစနစ်ဖြစ်သည်။ ဂျပန်မှာ ထူခြားသော ကျောင်းခလေးများ၊ ကျောင်းလှုပ်ရှားမှုများ၊ ကျောင်းစည်းကမ်းများရှိသည်။ ၎င်းကို သိရှိနားလည်ပြီး ကလေးကို စိတ်ချပျော်ရွှင်စွာ ကျောင်းထားရအောင်။

3-1 ကျောင်းတက်ရမည့်အသက်

ကျောင်းတက်ရမည့်အသက်သည် ကျောင်းထားရမည့် အသက်အရွယ်ကို ဆိုလိုသည်။ မူလတန်းသည် အသက်၆နှစ်ပြည့်၊ အလယ်တန်းသည် ၁၂နှစ်ပြည့်သောကလေးဖြစ်သည်။

ဂျပန်ကျောင်းတွင် အသက်ပေါ်မူတည်ပြီး အတန်းကို သတ်မှတ်ထားသည်။ နိုင်ငံခြားသားကလေးဖြစ်ပါက အသက်ကိုမူတည်ပြီး သင့်တော်သည့်အတန်းတွင် ပညာသင်ကြားနိုင်ပါသည်။

3-2 ကုန်ကျငွေ

အများပြည်သူပိုင်ကျောင်း	မူလတန်းကျောင်း၊အထက်တန်းကျောင်း၊အကျောင်းဝင်ကြေး၊ကျောင်းလခ၊ဖတ်စာအုပ်ကြေးသည်အခမဲ့။ လေ့ကျင့်ခန်းစာအုပ်၊စာရေးကိရိယာ၊နေ့လယ်စာ၊ခရီးထွက်ငွေ၊ကျောင်းဝတ်စုံစသည့်တို့ကိုအုပ်ထိန်းသူက ပေးဆောင်ရမည်။
ပုဂ္ဂလိကပိုင်ကျောင်း	ကျောင်းဝင်ကြေး၊ကျောင်းလခစသောကုန်ကျစရိတ်အားလုံးအုပ်ထိန်းသူကပေးဆောင်ရမည်။



3 မူလတန်းကျောင်းအလယ်တန်းကျောင်း

3-3 ကျောင်းအပ်ရာတွင် ဆောင်ရွက်ရမည့်အချက်များ

ဒေသအစိုးရ၏ မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်း အပ်ချိန်တွင် မိမိနေထိုင်သည့်မြို့နယ်ရုံး သို့မဟုတ် ပညာရေး ကော်မတီရုံးသို့ သွားပြီး ကျောင်းတက်လိုကြောင်းပြောပြပါက ကျောင်းဝင်ခွင့်လျှောက်လွှာကို ထုတ်ပေးလိမ့်မည်။ လိုအပ်သည့်အချက်အလက်ကိုဖြည့်စွက်ပြီးတင်သွင်းပါ။ လျှောက်လွှာတင်ရာတွင် အုပ်ထိန်းသူနှင့် ကလေး၏ နေထိုင်ခွင့်ကတ်နှင့် အထူးရာသက်ပန်နေထိုင်ခွင့်ထောက်ခံစာ လိုအပ်သည်။ တစ်နှစ်ပတ်လုံး ကျောင်းအပ်ရန်လျှောက်ထားနိုင်သည်။ International School၊ အစိုးရကျောင်း၊ ပုဂ္ဂလိကပိုင်မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းတက်လိုပါက သက်ဆိုင်ရာကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။

နေထိုင်သူမှတ်တမ်းတင်ထားပြီး နောက်ပညာသင်နှစ်တွင် မူလတန်းကျောင်းတက်ရမည့်ကလေးရှိသော အုပ်ထိန်းသူထံသို့ ကျောင်းတက်ရန်အကြောင်းကြားစာပို့လာလိမ့်မည်။ ထိုအကြောင်းကြားစာတွင် ကျောင်းတက်ရာ၌ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှု(ကျောင်းမတက်မီကျန်းမာရေးစစ်ဆေးမှု)၏ရက်စွဲကိုရေးထားသည်။

ကျောင်းအပ်လျှောက်လွှာမရောက်လာသည့်အခါမျိုးလည်းရှိသောကြောင့် ကလေးက ဖြစ်ပြည့်ခါနီးတွင် အမြန်ဆုံးမြို့နယ်ရုံး (သို့) ပညာရေးကော်မတီသို့ ဆက်သွယ်မေးမြန်းပါ။



• ကျောင်းအပ်ရာတွင်ဆောင်ရွက်ရမည့်အချက်များ

1 အိမ်လိပ်စာကိုသတ်မှတ်ရန်။



2 လိပ်စာကိုရုံးတွင်စာရင်းပေးရန်။



3 နေထိုင်ခွင့်ကတ် (သို့) အထူးရာသက်ပန်နေထိုင်ခွင့်ထောက်ခံစာအား လက်ခံရယူပါ။



4 ကျောင်းတက်ရန်အကြောင်းကြားစာပို့လာမည် (၉လပိုင်းတွင် နောက်နှစ် ၄လပိုင်းမှ ကျောင်းတက်သည့်ကျောင်းသားများအတွက်)

သို့မဟုတ်

5 မြို့နယ်ရုံးထံသို့ ကျောင်းလျှောက်လွှာတင်ရန်
(ရက်အနည်းငယ်ကြာလျှင် ကျောင်းဝင်ခွင့်ပြုစာပို့လာမည်။)



6 သက်မှတ်ထားသည့်ကျောင်းသို့ကျောင်းဝင်ရန်ဆောင်ရွက်ပါ။



3 မူလတန်းကျောင်းအလယ်တန်းကျောင်း

3-4 ကျောင်းပြောင်းရာတွင် ဆောင်ရွက်ရမည့်အချက်များ

ဒေသအစိုးရပိုင် မူလတန်းနှင့်အလယ်တန်းကျောင်းသို့ ကျောင်းပြောင်းတက်လိုပါက မိမိနေထိုင်သော မြို့နယ်ရုံးတွင် ကျောင်းပြောင်းရန်လုပ်ဆောင်ပါ။ ထိုနောက် သက်မှတ်ထားသောရက်တွင် သက်မှတ်ထားသောကျောင်းသို့ သွားတက်ရမည်။ ပုံမှန်အားဖြင့် အသက်ပေါ်မူတည်၍ သင့်လျော်သောအတန်းသို့ပြောင်းတက်နိုင်သော်လည်း ဂျပန်စာအရည်အချင်းပေါ်မူတည်၍ အငယ်တန်းပညာသင်ကြားနိုင်သောကြောင့် စိတ်ပူပါက မြို့နယ်ရုံးရှိ ပညာရေးကော်မတီ သို့မဟုတ် ကျောင်းဆရာနှင့်ဆွေးနွေးပါ။ International School၊ အစိုးရကျောင်း၊ ပုဂ္ဂလိကပိုင်မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်း တက်လိုပါက ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။

3-5 ကျောင်းနေထိုင်မှု(ကလေးက ဂျပန်စာသိပ်မတတ်သေးပါက)

သင်ခန်းစာသည်ဂျပန်စာဖြင့်သင်ကြားရသည်။ အများသော မူလတန်းနှင့်အလယ်တန်းတွင် ဂျပန်စာသိပ်မကျွမ်းကျင်သော သူအတွက် ဂျပန်စာသင်ကြားပေးလေ့ရှိသည်။ ကလေးများ အမြန်ဆုံးဂျပန်၏နေ့စဉ်ဘဝနှင့်ရင်းနှီးရန် ဂျပန်စာသင်ကြားခြင်းနှင့် နေထိုင်မှုအကြံပေးခြင်းများလုပ်ပေးသောကြောင့် ဂျပန်စာကျွမ်းကျင်မှုအပေါ်စိတ်ပူပါက အရင်ဦးစွာ ကျောင်းဆရာနှင့်ဆွေးနွေးပါ။

3-6 ကျောင်းနေထိုင်မှု(ကျောင်းလှုပ်ရှားမှုများ)

ကျောင်းတွင်အမျိုးမျိုးသောကျောင်းလှုပ်ရှားမှုများရှိသည်။ ကျောင်းမှ ကြိုတင်၍ အကြောင်းကြားမည်ဖြစ်သည်။ နေ့စဉ်နေထိုင်မှုတွင် ကျင့်သားရရန် ကျောင်းလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ပါ။ ကျောင်းလှုပ်ရှားမှုများသည် အောက်ပါအတိုင်းဖြစ်သည်။

- အားကစားပွဲ။ ။ နွေဦးနှင့်ဆောင်းဦးရာသီ၏ပိတ်ရက်တွင်ကျင်းပလေ့ရှိသည်။ မိသားစုဝင်များက ကလေးကို ကြည့်ရှုအားပေးသည်။
- လေ့လာရေးခရီး။ ။ ဆရာကဦးဆောင်သောနေချင်းပြန်ခရီးတို။
- ပညာသင်နှစ်နောက်ဆုံးခရီး။ ။ နောက်ဆုံးနှစ်ကျောင်းသားအားလုံးတစ်နေရာသို့သွားရောက်တည်းခိုသောခရီး။



3 မူလတန်းကျောင်း၊ အလယ်တန်းကျောင်း

3-7 မိဘဆရာအသင်း PTA

ကျောင်းတွင် PTA ဟုခေါ်သော အုပ်ထိန်းသူနှင့် ဆရာကတွေ့ဆုံသည့် အသင်းရှိသည်။ ကျောင်းတက်နေသော ကလေး၏ မိဘနှင့် ကျောင်းဆရာများ ကလက်တွဲ၍ ကလေးများအတွက် အမျိုးမျိုးလှုပ်ရှားမှုများ ဆောင်ရွက်သည့် အသင်းဖြစ်သည်။

3-8 မူလတန်းကျောင်းသားများအား ကျောင်းချိန်ပြင်ပကြည့်ရှုစောင့်ရှောက်ခြင်း (Gakudo Club ၊ Jido Club)

နေ့အချိန်အိမ်တွင် အုပ်ထိန်းသူမရှိသည့် မူလတန်းကလေးငယ် (မူလတန်း၊ တတန်း၊ ဒုတတန်းကလေး) များအတွက် ကျောင်းဆင်းချိန်တွင် အသုံးပြုရန် ရာနေရာအဖြစ် အသက်အရွယ်နှင့် သင့်တော်သော စားနည်းကစားခြင်းအားဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းအောင် စောင့်ရှောက်မှုပေးသည့် နေရာဖြစ်သည်။ အသေးစိတ်ကို [H ကလေးမွေးဖွားခြင်း ၊ ကလေးစောင့်ရှောက်ခြင်း 5-2 မူလတန်းကျောင်းသားများအား ကျောင်းချိန်ပြင်ပကြည့်ရှုစောင့်ရှောက်ခြင်း တွင်ကြည့်ပါ။](#)

3-9 အလယ်တန်းကျောင်းပြီးလျှင်

အလယ်တန်းကျောင်းပြီးလျှင် ကျောင်းဆက်တက်လိုပါက အမျိုးမျိုးသော နည်းလမ်းများရှိသည်။ အထက်တန်းကျောင်း၊ နည်းပညာကောလိပ်တွင် ပညာဆက်သင်မည်၊ သက်မွေးပညာသင်ကျောင်း၊ အခြားစာသင်ကျောင်း၊ အတတ်ပညာသင်ကျောင်းသို့ ဆက်တက်မည်။ (သို့) အလုပ်လုပ်ကိုင်ရင်း ညကျောင်း အပေးသင်စနစ် အထက်တန်းကျောင်းများတွင် ဆက်လက်ပညာသင်ကြားနိုင်သည်။



4 အထက်တန်းကျောင်း

အထက်တန်းကျောင်းကို "ကိုကို" ဟုခေါ်သည်။ ၉၀% သော ဂျပန်လူမျိုးသည် အထက်တန်းကျောင်းသို့ ဆက်လက်ပညာ သင်ယူကြသည်။ မူလတန်း၊ အလယ်တန်းနှင့် အလားတူ နိုင်ငံအစိုးရပိုင်၊ ဒေသအစိုးရပိုင်၊ ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းပိုင် ကျောင်းဟူ၍ ၃ မျိုးရှိသည်။ ဒေသအစိုးရကျောင်းသည် မိမိနေထိုင်သောနယ်ပယ်ပေါ်မူတည်ပြီး တက်လိုသောကျောင်းတွင် သက်မှတ်ချက်တချို့ ရှိသည်။

အထက်တန်းကျောင်းသည် မတက်မနေစနစ်မဟုတ်သောကြောင့် ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ ဖတ်စာအုပ်ကြေး စသော ကုန်ကျငွေအားလုံး မိမိဘာသာ ကုန်ကျပေးဆောင်ရမည်။

4-1 ကျောင်းတက်ရန်အတွက်

အထက်တန်းကျောင်းတက်ရန်အတွက် အထက်တန်းကျောင်းတိုင်း၏ ဝင်ခွင့်စာမေးပွဲကို အောင်မြင်အောင်ဖြေရမည်။ ကျောင်းပညာတော်ပြီး တစ်ခုသောအားကစား၊ အနုပညာတွင်တော်ပါက အင်တာဗျူးသာဖြေ၍ ကျောင်းဝင်ခွင့်ရသည် ထောက်ခံခြင်းဖြင့်ကျောင်းဝင်ခွင့်ရစနစ်ရှိသောကျောင်းလည်းရှိသည်။ နိုင်ငံခြားသားများအတွက် သီးသန့် ကျောင်းဝင်ခွင့်ပေးသော ကျောင်းသားဦးရေကို သတ်မှတ်ပေးထားသည့်ကျောင်းများလည်းရှိသည်။ ကျောင်းတက်ရန်ရည်ရွယ်ထားသည့် အထက်တန်းကျောင်းသို့ စုံစမ်းမေးမြန်းပါ။

4-2 အရည်အချင်း

ဂျပန်၏အလယ်တန်းကျောင်းပြီးမည်ဖြစ်ကြောင်း၊ အလယ်တန်းကျောင်းပြီးသည့်အရည်အချင်းနှင့်တူညီသောပညာအရည် အချင်းရှိပါက အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲဖြေနိုင်သည်။ နိုင်ငံခြား၏အလယ်တန်းကျောင်းပြီးကြောင်းထောက်ခံစာလိုအပ်သည်။

4-3 အလယ်တန်းကျောင်းပြီးဆုံးကြောင်းစစ်ဆေးမှုစာမေးပွဲ

အလယ်တန်းကျောင်းပြီးဆုံးသည့်ပညာအရည်အချင်းရှိမရှိစစ်ဆေးသည့် နိုင်ငံမှ ပြုလုပ်သောစာမေးပွဲဖြစ်သည်။ စာမေးပွဲ အောင်မြင်ပါက အထက်တန်းကျောင်းတက်ခွင့် (စာမေးပွဲဖြေခွင့်) ပေးသည်။ နိုင်ငံခြားသားဖြစ်သော်လည်း ဥပဒေရေးရာအထိအသက်၁၅နှစ်အထက်ဖြစ်ပါကမည်သူမဆိုစာမေးပွဲဖြေနိုင်သည်။



4 အထက်တန်းကျောင်း

4-4 အထက်တန်းကျောင်းအမျိုးအစား

ဆက်တက်မည့်ကျောင်း၊ သင်ယူမည့်ဘာသာရပ်ကို မိမိဆန္ဒကိုမူတည်ပြီး အလယ်တန်းကျောင်းဆရာနှင့်တိုင်ပင်ဆုံးဖြတ်ပါ။

(1) အထက်တန်းကျောင်းအမျိုးအစား

ရိုးရိုးအထက်တန်းကျောင်း၊ သက်မွေးပညာအထက်တန်းကျောင်း (နည်းပညာ၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး စသည့်)၊ အထွေထွေအထက်တန်းကျောင်းရှိသည်။

(2) သင်ကြားစနစ်

စာသင်ကြားစနစ်သည် နေ့သင်ကြားမှုစနစ်၊ ညသင်ကြားမှုစနစ်၊ အဝေးသင်သင်ကြားမှုစနစ်ရှိသည်။

နေ့သင်ကြားစနစ်	နေ့ခင်းကျောင်းတက်ရမည်။ ပညာသင်နှစ်သည်၃နှစ်ဖြစ်သည်။
ညသင်ကြားစနစ်	အလုပ်လုပ်ရင်းညသို့မဟုတ်နေ့ခင်းတွင်ကျောင်းတက်သည်။ပညာသင်နှစ်သည်၃နှစ်ထက်အထက်ဖြစ်သည်။
အဝေးသင်သင်ကြားစနစ်	အိမ်တွင်လေ့လာသင်ယူသည်(၂လတစ်ကြိမ်ကျောင်းသို့သွားရသည်)။



5 အခြားစာသင်ကျောင်းများ

အထက်တန်းကျောင်းအပြင် အင်ဂျင်နီယာများ မွေးထုတ်သည့် နည်းပညာကောလိပ်၊ လက်တွေ့အသုံးဝင်သော အတတ်ပညာ၊ နည်းပညာများသင်ကြားသည် သက်မွေးပညာသင်ကျောင်း၊ အထည်ချုပ်၊ စာရင်းကိုင်၊ ပေသီးအတွက်အချက်၊ ကားပြုပြင်မှု၊ စာဖိုမှူး၊ အဟာရပညာ၊ ဆံပင်ညှပ်၊ အလှပြင်၊ ကွန်ပျူတာ၊ အင်္ဂလိပ်စကားပြော၊ စက်မှု စသည်တို့ကို သင်ယူနိုင်သည့် အခြားစာသင်ကျောင်းများရှိသည်။



6 တက္ကသိုလ်၊ ကောလိပ်

တက္ကသိုလ်နှင့် ကောလိပ်သည် အထက်တန်းကျောင်းပြီးသူ၊ အထက်တန်းပြီးသည်နှင့်ထပ်တူသော အရည်အချင်းရှိသူများ အတွက် ကျောင်းဖြစ်သည်။

6-1 တက္ကသိုလ်၊ ကောလိပ်

(1) တက္ကသိုလ်၊ ကောလိပ်

တက္ကသိုလ်နှင့် ကောလိပ်သည် နိုင်ငံအစိုးရပိုင်၊ ဒေသအစိုးရပိုင်၊ ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းပိုင်ဟူ၍ ၃မျိုးရှိသည်။ အချို့ကျောင်းများသည် ကုမ္ပဏီမှဖွင့်ထားသောတက္ကသိုလ်များလည်းရှိသည်။

ကောလိပ်ကို "Tandai" ဟုခေါ်သည်။

ပညာသင်ကာလသည် တက္ကသိုလ်သည် ၄နှစ်ဖြစ်ပြီး ကောလိပ်သည် ၂နှစ်ဖြစ်သည်။

(2) ကျောင်းတက်ရန်

တက္ကသိုလ်နှင့် ကောလိပ်သို့တက်ရန် ဝင်ခွင့်စာမေးပွဲဖြေရမည်။ ထောက်ခံခြင်းဖြင့်ကျောင်းဝင်ခွင့်ရစနစ်ကို ကျင့်သုံးသည့် တက္ကသိုလ်လည်းအမြောက်အများရှိသည်။ ထို့ပြင် ကျောင်းလခ၊ ဝင်ခွင့်အရည်အချင်းသည် ကျောင်းတိုင်းမတူညီသောကြောင့် အသေးစိတ်ကို မိမိတက်လိုသော ကျောင်းသို့ စုံစမ်းပါ။

(3) အရည်အချင်း

အခြေခံအားဖြင့် အောက်ပါသတ်မှတ်ချက်များမှ သတ်မှတ်ချက်တစ်ခုခုနှင့်ပြည့်စုံပါက မည်သူမဆိုစာမေးပွဲဖြေနိုင်သည်။

ဂျပန်သို့မဟုတ်နိုင်ငံခြားတွင်အထက်တန်းကျောင်းပြီးသူ။

အထက်တန်းကျောင်းပြီးဆုံးသည့်အသိအမှတ်ပြုစာမေးပွဲအောင်မြင်သူ။

နိုင်ငံတကာအခြေခံနောက်ဆုံးအဆင့်စာမေးပွဲအောင်သူ၊ ကျောင်းတက်ချိန်၄လခရက်နေ့အထိခန့်စစ်ပြည့်သူ။

(4) ဝင်ခွင့်စာမေးပွဲ

နိုင်ငံ၊ ဒေသအစိုးရပိုင်ကျောင်း၏ ဝင်ခွင့်စာမေးပွဲသည် အားလုံးက မဖြေမနေဖြေရမည့် ပထမအဆင့် စင်တာစာမေးပွဲနှင့် တက္ကသိုလ်အလိုက်ကျင်းပသည့် ဒုတိယအဆင့် စာမေးပွဲဟူ၍ ၂ခုရှိသည်။ ပုဂ္ဂလိကပိုင်တက္ကသိုလ်၏ စာမေးပွဲသည် ကျောင်းပေါ်တွင်မူတည်၍ ဖြေဆိုရမည့် ဘာသာနှင့် ရက်စွဲလည်းကွဲပြားသည်။



6 တက္ကသိုလ်၊ ကောလိပ်

6-2 ဂျပန်ပညာတော်သင်စာမေးပွဲ

“ဂျပန်ပညာတော်သင်စာမေးပွဲ”သည် နိုင်ငံခြားသားပညာတော်သင်ကျောင်းသားအဖြစ် ဂျပန်တက္ကသိုလ်များတွင် ကျောင်းတက်ရန် ရည်ရွယ်ထားသူများအတွက် လိုအပ်သည့်ဂျပန်ဘာသာစကား ကျွမ်းကျင်မှုနှင့် အခြေခံပညာကို ဆုံးဖြတ်ပေးသည့် စာမေးပွဲဖြစ်သည်။ “ဂျပန်ပညာတော်သင်စာမေးပွဲ”ကို အသိအမှတ်ပြုထားသော ဂျပန်တက္ကသိုလ်များစာရင်းကို ဂျပန်ကျောင်းသားကူညီမှုအဖွဲ့၏ အင်တာနက်စာမျက်နှာတွင် လေ့လာနိုင်သည်။ အသေးစိတ်ကို ဂျပန်ကျောင်းသားကူညီမှုအဖွဲ့သို့ ဆက်သွယ်မေးမြန်းပါ။

ဘာသာရပ်	ဖြေမည့်ရက်	ဘာသာစကား	ဆက်သွယ်ရန်
ဂျပန်စာ၊ သိပ္ပံ(ရှုပ၊ ဇီဝ၊ ဓါတု)၊ (သို့) စုပေါင်းဘာသာရပ်၊ သင်္ချာ။ မိမိတက်လိုသော တက္ကသိုလ်မှသက်မှတ်ထားသော ဘာသာရပ်ကို ဖြေရန်။	နှစ်စဉ်ဇူလိုင်၊ ဘလိုင်၊ (တစ်နှစ်လျှင် ၂ကြိမ်)	ဂျပန်နှင့်အင်္ဂလိပ်ဘာသာ (မိမိဖြေဆိုမည့်တက္ကသိုလ်၏သတ်မှတ်ချက်ကိုကြည့်၍ ရွေးချယ်ဆုံးဖြတ်ပါ။ သို့သော် ဂျပန်ဘာသာရပ်သည်ဂျပန်လို ဖြေရမည်ဖြစ်သည်။)	ဂျပန်ကျောင်းသားကူညီမှုအဖွဲ့၊ http://www.jasso.go.jp/eju/index.html အီးမေးလ် eju@asso.go.jp



7 နိုင်ငံခြားသားကျောင်း

ဂျပန်တွင် အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ပေါ်တူဂီဘာသာ စသောနိုင်ငံခြားဘာသာစကားဖြင့် သင်ကြားပေးနေသည့် နိုင်ငံခြားသားကျောင်းများရှိသည်။

နိုင်ငံခြားသားကျောင်းအများစုသည် ဂျပန်ကျောင်းပညာရေးဥပဒေအရ အခြားစာသင်ကျောင်းအမျိုးအစားအဖြစ် သတ်မှတ်ထားသည်။ အချို့ဂျပန်တက္ကသိုလ်သည် နိုင်ငံခြားသားကျောင်းပြီးသူများအား ကျောင်းဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ကို မပေးသည့်ကျောင်းလည်းရှိသည်။

သို့သော် ဂျပန်တက္ကသိုလ်နှင့် ဘွဲ့လွန်တက်ခွင့်ရသည့် ကျောင်းလည်း ရှိသောကြောင့် မိမိတက်နေသောနိုင်ငံခြားသားကျောင်းသို့ မေးမြန်းပါ။



၈ ထောက်ပံ့ကူညီပေးခြင်း

ဂျပန်တွင် စီးပွားရေးအဆင်မပြေသောကြောင့် ကလေးများအားကျောင်းအပ်ရန် အခက်အခဲရှိသည့် မိသားစုများအတွက် ထောက်ပံ့ကူညီမှုပေးသည့်စနစ် နှင့် ပညာသင်ဆုပေးသည့်စနစ်ရှိသည်။

(၁) ကျောင်းတက်ရန် ထောက်ပံ့ကူညီပေးခြင်း

- မူလတန်း၊ အလယ်တန်းကျောင်းသားများအတွက် ကျောင်းတက်ရန်ထောက်ပံ့မှု
မူလတန်းနှင့် အလယ်တန်းကျောင်း တက်နေသော ကလေး၏ အုပ်ထိန်းသူသည် စီးပွားအဆင်မပြေ၍ ကျောင်းထားရန် အခက်အခဲရှိပါက လိုအပ်သော ငွေကြေးကို ထောက်ပံ့ပေးသည့် စနစ်ရှိသည်။ ကျောင်းသုံးပစ္စည်းအပြင် ကျောင်းတက်သွားလာစရိတ်၊ ကျောင်းပြင်ပလှုပ်ရှားမှုကုန်ကျငွေ၊ ကျောင်းခရီးစရိတ်၊ နေ့လယ်စာစရိတ် စသည့်စရိတ်ငွေအတွက် အခက်အခဲ ရှိပါက ကျောင်း (သို့) ပညာရေးကော်မတီနှင့် ဆွေးနွေးပါ။ သို့သော် ထောက်ပံ့မှုရယူရန် ဝင်ငွေပမာဏ ကန့်သတ်မှုရှိသည်။

နိုင်ငံခြားသားကျောင်းတွင်ပညာသင်ကြားနေသည့် နိုင်ငံခြားသားကလေးများအတွက် ထောက်ပံ့ငွေထုတ်ပေးသည့် မြို့နယ်လည်းရှိသည်။ အသေးစိတ်ကို နေထိုင်ရာ မြို့နယ်ရုံးတွင် မေးမြန်းပါ။

- အထက်တန်းကျောင်းသားများအတွက်ကျောင်းတက်ရန်ထောက်ပံ့မှု၊ အထက်တန်းကျောင်းစသည်များတက်ရန်ထောက်ပံ့ကြေး စနစ်

အစိုးရကျောင်းဖြစ်စေ၊ ပုဂ္ဂလိကကျောင်းဖြစ်စေ ကျောင်းလခအဖြစ်အသုံးပြုရန် အထက်တန်းကျောင်းစသည်များတက်ရန် ထောက်ပံ့ကြေးကို အစိုးရထံမှ ထုတ်ပေးနိုင်သည် (ထုတ်ပေးရန် လိုအပ်သည့် သတ်မှတ်ချက်ရှိသည်)။ ထို့အပြင် ပုဂ္ဂလိက အထက်တန်းကျောင်းတက်သည့်အခါတွင် ဝင်ငွေအပေါ်မူတည်၍ ထောက်ပံ့ငွေပမာဏကို ပေါင်းထည့်ပေးသည်။ ပြန်ဆပ်ရန် မလိုပါ။ ကျောင်းမှ လျှောက်လွှာကို ထုတ်ပေးသည်။

• အထက်တန်းကျောင်းသားစသူတို့ အတွက် ပညာသင်ထောက်ပံ့ကြေး

ဝင်ငွေနည်းသည့်မိသားစုများအတွက် ကျောင်းလခမဟုတ်သည့် ပညာသင်စရိတ် (ပြဋ္ဌာန်းစာအုပ်ခ၊ သင်ထောက်ကူပစ္စည်းဖိုး၊ ကျောင်းအသုံးအဆောင်ခ စသည်) ကို ထောက်ပံ့ပေးရန် စနစ်ဖြစ်သည်။ ပြန်ဆပ်ရန်မလိုပါ။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံ လျှောက်ထားကာ အဆင့်ဆင့်လုပ်ဆောင်ရမည်။ ဒေသ အလိုက် စနစ်၏အသေးစိတ် အချက်များမတူသည့်အတွက် နေထိုင်ရာ ခရိုင်အုပ်ချုပ်ရေး အဖွဲ့ထံ မေးမြန်းပါ။



8 ထောက်ပံ့ကူညီပေးခြင်း

(2) ပညာသင်ဆု

•အထက်တန်းကျောင်းသားအတွက်ပညာသင်ဆု

အထက်တန်းကျောင်းနှင့် အထက်တန်းအဆင့်သက်မွေးပညာသင်ကျောင်းတွင် ပညာသင်ယူနေသော သူသည် ပညာဆည်းပူးလိုစိတ်ပြင်းထန်သော်လည်း စီးပွားရေး အခြေအနေအရ မတတ်နိုင်သူဖြစ်ပါက ထိုသူအတွက် ခရိုင်အစိုးရမှ ပညာသင်ဆုပေးသည့်စနစ်ရှိသည်။ ပညာသင်ဆုသတ်မှတ်ချက်နှင့် ပညာသင်ဆုငွေကြေးပမာဏစသည့် အချက်များသည် ခရိုင်အလိုက်ကွဲပြားသည်။ အသေးစိတ်ကို ပညာသင်နေသော ကျောင်းတွင် မေးမြန်းပါ။

•ကောလိပ်၊ သက်မွေးပညာသင်ကျောင်း၊ တက္ကသိုလ်ကျောင်းသားများအတွက်ပညာသင်ဆု

ကောလိပ်၊ သက်မွေးပညာသင်ကျောင်း၊ တက္ကသိုလ်ကျောင်းသားများအတွက် ပညာသင်ဆုစနစ်တွင် ဂျပန်ကျောင်းသား ထောက်ပံ့ရေးအဖွဲ့၏ ပညာသင်ဆုရှိသည်။ ပညာသင်ဆုချေးငွေပမာဏသည် ကျောင်းသား၏ အခြေအနေတွင် မူတည်၍ ကွဲပြားသည်။ ထို့အပြင် အတိုးရှိသည့်ပညာသင်ဆုနှင့် အတိုးမရှိသည့်ပညာသင်ဆု ဟူ၍ ၂မျိုးရှိသည်။ အသေးစိတ်ကို ကျောင်းရှိ ပညာသင်ဆုဌာနတွင် မေးမြန်းပါ။

•ပညာတော်သင် နိုင်ငံခြားသားကျောင်းသားများအတွက်ပညာတော်သင်ဆု

နိုင်ငံခြားသားများအတွက် ပညာတော်သင်ဆုတွင် ဂျပန်အစိုးရ(ပညာရေးဝန်ကြီးဌာန)၊ ဂျပန်ကျောင်းသားထောက်ပံ့မှုအဖွဲ့၊ ဒေသအစိုးရနှင့် နိုင်ငံတကာဆက်ဆံရေးအဖွဲ့မှ ပေးသော ပညာသင်ဆုများရှိသည်။ အထက်ပါစနစ်၏ အသေးစိတ်ကိုနစ်စဉ်ဂျပန်ကျောင်းသားထောက်ပံ့မှုအဖွဲ့က ထုတ်ဝေသောစာစောင်တွင်ကြည့်ပါ။

http://www.jasso.go.jp/ryugaku/study_j/scholarships/brochure.html

● ပညာသင်ဆု

လျှောက်နိုင်သူ	ပညာသင်ဆု	ဆက်သွယ်ရန်
အထက်တန်းကျောင်းသား/သူ	ခရိုင် ပညာသင်ဆု	ပညာသင်နေသောကျောင်း
ကောလိပ်၊အသက်မွေးပညာသင် ကျောင်းနှင့် တက္ကသိုလ်ကျောင်းသား/သူ	ဂျပန်ကျောင်းသားထောက်ပံ့မှုအဖွဲ့	ပညာသင်နေသောကျောင်း၏ ပညာသင်ဆုဌာန
ပညာတော်သင် နိုင်ငံခြားသားကျောင်းသား/သူ	ဂျပန်အစိုးရ(ပညာရေးဝန်ကြီးဌာန)ပညာသင်ဆု	နိုင်ငံခြားဝန်ကြီးရုံး (နိုင်ငံခြားရှိ ဂျပန်သံရုံး၊ ကောင်စစ်ဝန်ရုံး) (သို့) ဂျပန်တွင်ရှိ တက္ကသိုလ်များ
	ဂျပန်ကျောင်းသားထောက်ပံ့မှုအဖွဲ့ ပညာသင်ဆု	

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



၂ ပညာရေး

▶ [၂ ပညာရေး ထိပ်သို့](#)

လျှောက်နိုင်သူ	ပညာသင်ဆု	ဆက်သွယ်ရန်
	ပညာရေးဝန်ကြီးဌာန နိုင်ငံခြားသား ပညာတော်သင် လေ့လာသင်ယူမှု ထောက်ပံ့စရိတ် (ပညာတော်သင် လက်ခံမှု အားပေးရေး အစီအစဉ်)	တက်နေသည့် ဂျပန်ကျောင်း (တက္ကသိုလ်၊ ဂျပန်ဘာသာသင်ကျောင်း)
	နိုင်ငံခြားပညာတော်သင်ထောက်ပံ့ရေး စနစ် (သဘောတူ စာချုပ်နှင့် လက်ခံခြင်း) ထောက်ပံ့ဆု	ဂျပန်တွင်ရှိ တက္ကသိုလ်များ
	ဒေသအစိုးရနှင့်နိုင်ငံတကာဆက်ဆံရေးအဖွဲ့ ပညာသင်ဆု	နယ်အစိုးရ(သို့)ကျောင်း
	ပုဂ္ဂလိက အဖွဲ့အစည်း ပညာသင်ဆု	သက်ဆိုင်ရာအဖွဲ့အစည်း

ဂျပန်ကျောင်းသားထောက်ပံ့မှုအဖွဲ့အစည်း၏(ဂျပန်ပညာသင်ဆုစာစောင်)မှထုတ်ယူသည်။

